

မာတိကာ

နိဒါန်း

- အပိုင်း(၁)ခေါင်းတစ်ခြမ်းကိုက်ရောဂါကို နားလည်ခြင်း
- အခန်း (၁)ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုသည်မှာအဘယ်နည်း
- အခန်း (၂)အမျိုးသမီးနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ
- အခန်း (၃)ကုရခက်သည့်ခေါင်းတစ်ခြမ်းကိုက်လူနာများ
- အခန်း (၄)ခေါင်းတစ်ခြမ်းကိုက်ရောဂါနှင့် စိတ်ဓာတ်ကျခြင်း
- အခန်း (၅)ခေါင်းတစ်ခြမ်းကိုက် ရောဂါ၏ စိုးရိမ်ရသော လက္ခဏာများ

- အပိုင်း(၂)ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကုသခြင်း
- အခန်း(၆)ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေသည့် အနေအထိုင်အစားအသောက်ဆင်ခြင်မှုများ
- အခန်း(၇)ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက် ဆေးဝါး မပါသည့် ကုသနည်းများ
- အခန်း (၈)ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက်ဆေးများ
- အခန်း (၉)ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုကြိုတင်ကာကွယ်ခြင်း
- အခန်း (၁၀)ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက် သမားရိုးကျ မဟုတ်သောကုထုံးများနှင့်ဆေးပြီးတိုများ

နိဂုံး